

2007 Myanmar Global school-based student health survey

ကမ္ဘာလုံးဆိုင်ရာ

ကျောင်းသားလူငယ်များ

ကျန်းမာရေးသုတေသန

မေးခွန်းလွှာ

နိဒါန်း

သုတေသနမေးခွန်းလွှာအကြောင်း

ဤမေးခွန်းလွှာသည် သင်၏ကျန်းမာရေးအခြေအနေနှင့် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အကြောင်းအရာများကို သုတေသနပြုရန်အတွက် ဖြစ်ပါသည်။ သင့်ထံမှ ရရှိသော သတင်းအချက်အလက်များကို အသုံးပြုပြီး လူငယ်များအတွက် ပိုမိုအကျိုးရှိသည့် ကျန်းမာရေးစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ရန် ဖြစ်ပါသည်။

မည်သူများကို သုတေသနဆောင်ရွက်နေပါသနည်း။

နိုင်ငံတစ်ဝှမ်းလုံးရှိ ကျောင်းသားကျောင်းသူများကို သုတေသနဆောင်ရွက်နေသကဲ့သို့ ကမ္ဘာတစ်ဝှမ်းလုံးရှိ နိုင်ငံအများအပြားတွင်လည်း ဤသုတေသနကို ဆောင်ရွက်လျက်ရှိနေပါသည်။

မိမိဆန္ဒအရ ပါဝင်ခြင်း

ဤသုတေသနတွင် ပါဝင်ခြင်းသည် မိမိဆန္ဒအရ ပါဝင်ခြင်းဖြစ်ရပါမည်။ မေးခွန်းများ ဖြေဆိုခြင်း/မဖြေဆိုခြင်းသည် သင်၏ အတန်းတွင်း ရမှတ်/အဆင့်သတ်မှတ်ချက်များကို မည်သို့မျှ ထိခိုက်မည်မဟုတ်ပါ။ သင်မဖြေဆိုလိုသည့် မေးခွန်းပါရှိပါက မဖြေပဲ ကွက်လပ်ချန်ထားခဲ့နိုင်ပါသည်။

လျှို့ဝှက်စွာ ပါဝင်ခြင်း

သုတေသနမေးခွန်းလွှာ နှင့် အဖြေစာရွက်များပေါ်တွင် သင်၏အမည်ကို မရေးပါနှင့်။ သင်ဖြေဆိုသည့် အဖြေများကို လျှို့ဝှက်ထားမည် ဖြစ်ပါသည်။ သင့်အဖြေကို မည်သူမျှ မသိနိုင်ပါ။

ညွှန်ကြားချက်

- သုတေသနမေးခွန်းလွှာ နှင့် အဖြေစာရွက်များပေါ်တွင် သင်၏အမည်ကို မရေးပါနှင့်။
- သုတေသနအစီအစဉ်မှ ပေးထားသည့် ခဲတံကိုသာ အသုံးပြုပါ။
- မေးခွန်းအားလုံးကို ဖတ်ရှုပါ။
- သင်အမှန်တကယ်သိရှိ/ပြုလုပ်သည့် အဖြေကို ရွေးချယ်ဖြေဆိုပါ။ မှန်သည့်/မှားသည့် အဖြေဟူ၍ မရှိပါ။
- အဖြေလွှာပေါ်တွင် သင်၏အဖြေနှင့် သက်ဆိုင်သည့်အပိုင်းကို ရွေးချယ်၍ ပေးထားသည့်ခဲတံဖြင့် အပြည့်ချယ်ပေးပါ။
- သင်ဖြေဆိုပြီးပါက သုတေသနဆောင်ရွက်နေသူ ညွှန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ပါ။

ဥပမာ

အဝိုင်းကို ဤကဲ့သို့ မှန်ကန်စွာ ချယ်ပေးရမည် ဖြစ်ပါသည်။ (●)
 ဤကဲ့သို့ မဖြေရပါ။ (✗) သို့မဟုတ် (✗)

နမူနာမေးခွန်း။ ငါးသည် ရေထဲတွင် ရှင်သန်နေထိုင်နိုင်ပါသလား။

(က) ဟုတ်ပါသည်။

(ခ) မဟုတ်ပါ။

အဖြေ ။



သင်၏ပါဝင်ကူညီမှုအတွက် အထူးကျေးဇူးတင်ပါသည်။

ဖြေဆိုသူ၏ ကိုယ်ရေးအချက်အလက်များ

၁။ သင်၏အသက်ကို ဖော်ပြပါ။

(က) (၁၁)နှစ် သို့မဟုတ် ပို၍ငယ်သောအရွယ်

(ခ) (၁၂)နှစ်

(ဂ) (၁၃)နှစ်

(ဃ) (၁၄)နှစ်

(င) (၁၅)နှစ်

(စ) (၁၆)နှစ် သို့မဟုတ် ပို၍ကြီးသောအရွယ်

၂။ ကျား/မ ဖော်ပြပါ။

(က) ကျား

(ခ) မ

၃။ သင်မည်သည့်အတန်းတွင် ပညာသင်ကြားနေပါသနည်း။

(က) ပဉ္စမတန်း

(ခ) ဆဌမတန်း

(ဂ) သတ္တမတန်း

(ဃ) အဌမတန်း

(င) နဝမတန်း

(စ) ဒသမတန်း

နောက်ထပ် မေးခွန်း (၄)ခုသည် သင်၏ အရပ်အမောင်း၊ ကိုယ်အလေးချိန်၊ ဆာလောင်မှုတို့နှင့် ပတ်သက်သည့် မေးခွန်းများ ဖြစ်ပါသည်။

- ၄။ ဖိနပ်ချွတ်၍ တိုင်းသော သင်၏အရပ်ကို စင်တီမီတာဖြင့် ဖော်ပြပါ။ (၁ လက်မ = ၂.၅၄ စင်တီမီတာ)
(အဖြေစာရွက်ပေါ်တွင် သင်၏အရပ်ကို ဇယားကွက်၏ အပေါ်ဆုံးအတန်းရှိ အရောင်ချယ်ထားသော အကွက်များတွင် ရေးဖြည့်ပြီး နံပါတ်ရေးသွင်းထားသော အကွက်များ၏ အောက်ဘက်ရှိ သက်ဆိုင်ရာဘဲဥပုံ နံပါတ်ကွက်များကို ချယ်ပေးပါ။)




ဥပမာ-

အရပ် (စင်တီမီတာ)		
၁	၅	၉
၀	၀	၀
၁	၁	၁
၂	၂	၂
	၃	၃
	၄	၄
	၅	၅
	၆	၆
	၇	၇
	၈	၈
	၉	၉
၉	မသိပါ။	

၅။ ဖိနပ်ချွတ်၍ တိုင်းသော သင်၏ကိုယ်အလေးချိန်ကို ဖော်ပြပါ။

(အဖြေစာရွက်ပေါ်တွင် သင်၏ကိုယ်အလေးချိန်ကို ဇယားကွက်၏ အပေါ်ဆုံးအတန်းရှိ အရောင်ချယ်ထားသော အကွက်များတွင် ရေးဖြည့်ပြီး နံပါတ်ရေးသွင်းထားသော အကွက်များ၏ အောက်ဘက်ရှိ သက်ဆိုင်ရာဘဲဥပုံ နံပါတ်ကွက်များကို ချယ်ပေးပါ။)

ဥပမာ-

ကိုယ်အလေးချိန် (ကီလိုဂရမ်)		
၀	၅	၂
	၀	၀
၁	၁	၁
၂	၂	
	၃	၃
	၄	၄
		၅
	၆	၆
	၇	၇
	၈	၈
	၉	၉
၉	မသိပါ။	

၆။ လွန်ခဲ့သောရက်ပေါင်း(၃၀)အတွင်း၊ သင်၏အိမ်တွင် အစားအစာမလုံလောက်မှုကြောင့် ဆာလောင်ခြင်းကို သင် ဘယ်နှစ်ကြိမ် ခံစားခဲ့ရပါသနည်း။

- (က) ထိုကဲ့သို့ ဆာလောင်ခြင်း လုံးဝ မရှိခဲ့ပါ။
- (ခ) ရှားရှားပါးပါး ထိုကဲ့သို့ ဆာလောင်ခြင်း ရှိခဲ့ပါသည်။
- (ဂ) တစ်ခါတစ်ရံ ထိုကဲ့သို့ ဆာလောင်ခြင်း ရှိခဲ့ပါသည်။
- (ဃ) အချိန်တော်တော်များများ ထိုကဲ့သို့ ဆာလောင်ခြင်း ရှိခဲ့ပါသည်။
- (င) အမြဲတမ်း ဆာလောင်ခဲ့ရပါသည်။

၇။ လွန်ခဲ့သောရက်ပေါင်း(၃၀)အတွင်း၊ သင် နံနက်စာ ဘယ်နှစ်ရက် စားခဲ့ပါသနည်း။

- (က) တစ်ရက်မျှ မစားခဲ့ပါ။
- (ခ) ရှားရှားပါးပါး စားခဲ့ပါသည်။
- (ဂ) တစ်ခါတစ်ရံ စားပါသည်။
- (ဃ) ရက်အတော်များများ စားခဲ့ပါသည်။
- (င) နေ့စဉ် စားခဲ့ပါသည်။

အောက်ပါမေးခွန်းသည် လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် "သင်၏ကိုယ်အလေးချိန် လျော့ချရန် (သို့မဟုတ်) ပို၍မတိုးလာစေရန်" နှင့် ပတ်သက်သည့် မေးခွန်းဖြစ်ပါသည်။

၈။ လွန်ခဲ့သော(၃၀)ရက်အတွင်း၊ သင် ကိုယ်အလေးချိန် လျော့ချနိုင်ရန် (သို့မဟုတ်) ပို၍မဝစေရေး ထိန်းထားနိုင်ရန်အတွက် လေ့ကျင့်ခန်း လုပ်ခဲ့ပါသလား။

- (က) လေ့ကျင့်ခန်း လုပ်ခဲ့ပါသည်။
- (ခ) လေ့ကျင့်ခန်း မလုပ်ခဲ့ပါ။

အောက်ပါမေးခွန်း(၂)ခုသည် သင်စားသုံးသည့် အစားအစာနှင့် ပတ်သက်သည့် မေးခွန်းများဖြစ်ပါသည်။

၉။ လွန်ခဲ့သော ရက်ပေါင်း(၃၀)အတွင်း၊ များသောအားဖြင့် သင်တစ်ရက်လျှင် ငှက်ပျောသီး၊ သရက်သီး၊ သဘောသီး၊ ပန်းသီး၊ လိမ္မော်သီး စသည့် သစ်သီး ဘယ်နှစ်ကြိမ် စားခဲ့ပါသနည်း။

- (က) လွန်ခဲ့သော ရက်ပေါင်း(၃၀)အတွင်း၊ ကျွန်ုပ် သစ်သီး လုံးဝ မစားခဲ့ပါ။
- (ခ) တစ်ရက်လျှင် တစ်ကြိမ်ပင် သစ်သီး မစားဖြစ်ခဲ့ပါ။
- (ဂ) တစ်ရက်လျှင် တစ်ကြိမ်ခန့် သစ်သီး စားလေ့ ရှိပါသည်။
- (ဃ) တစ်ရက်လျှင် နှစ်ကြိမ်ခန့် သစ်သီး စားလေ့ ရှိပါသည်။
- (င) တစ်ရက်လျှင် သုံးကြိမ်ခန့် သစ်သီး စားလေ့ ရှိပါသည်။
- (စ) တစ်ရက်လျှင် လေးကြိမ်ခန့် သစ်သီး စားလေ့ ရှိပါသည်။
- (ဆ) တစ်ရက်လျှင် ငါးကြိမ်နှင့်အထက် သစ်သီး စားလေ့ ရှိပါသည်။

၁၀။ လွန်ခဲ့သောရက်ပေါင်း(၃၀)အတွင်း များသောအားဖြင့် တစ်ရက်လျှင် ဟင်းသီးဟင်းရွက် ဘယ်နှစ်ကြိမ် စားခဲ့ပါသနည်း။

- (က) လွန်ခဲ့သော ရက်ပေါင်း(၃၀)အတွင်း ကျွန်ုပ် ဟင်းသီးဟင်းရွက် လုံးဝ မစားခဲ့ပါ။
- (ခ) တစ်ရက်လျှင် တစ်ကြိမ်ပင် ဟင်းသီးဟင်းရွက် မစားဖြစ်ခဲ့ပါ။
- (ဂ) တစ်ရက်လျှင် တစ်ကြိမ်ခန့် ဟင်းသီးဟင်းရွက် စားလေ့ ရှိပါသည်။
- (ဃ) တစ်ရက်လျှင် နှစ်ကြိမ်ခန့် ဟင်းသီးဟင်းရွက် စားလေ့ ရှိပါသည်။
- (င) တစ်ရက်လျှင် သုံးကြိမ်ခန့် ဟင်းသီးဟင်းရွက် စားလေ့ ရှိပါသည်။
- (စ) တစ်ရက်လျှင် လေးကြိမ်ခန့် ဟင်းသီးဟင်းရွက် စားလေ့ ရှိပါသည်။
- (ဆ) တစ်ရက်လျှင် ငါးကြိမ်နှင့်အထက် ဟင်းသီးဟင်းရွက် စားလေ့ ရှိပါသည်။

အောက်ပါမေးခွန်းသည် ကော်ဖီ (သို့မဟုတ်) လက်ဖက်ရည် သောက်ခြင်းနှင့် ပတ်သက်သောမေးခွန်းဖြစ်ပါသည်။

၁၁။ လွန်ခဲ့သောရက်ပေါင်း(၃၀)အတွင်း သင်တစ်ရက်လျှင် လက်ဖက်ရည် (သို့မဟုတ်) ကော်ဖီ မည်မျှ သောက်ခဲ့ပါသနည်း။

- (က) လွန်ခဲ့သောရက်ပေါင်း(၃၀)အတွင်း လက်ဖက်ရည်/ကော်ဖီ လုံးဝ မသောက်ခဲ့ပါ။
- (ခ) တစ်ရက်လျှင် တစ်ကြိမ်ပင် မသောက်ဖြစ်ခဲ့ပါ။
- (ဂ) တစ်ရက်လျှင် (၁)ကြိမ်
- (ဃ) တစ်ရက်လျှင် (၂)ကြိမ်
- (င) တစ်ရက်လျှင် (၃)ကြိမ်
- (စ) တစ်ရက်လျှင် (၄)ကြိမ်
- (ဆ) တစ်ရက်လျှင် (၅)ကြိမ် နှင့် အထက် သောက်ဖြစ်ခဲ့ပါသည်။

နောက်ထပ် မေးခွန်း (၆)ခုသည် သင်၏ သွားတိုက်ခြင်း၊ လက်ဆေးခြင်းတို့နှင့် ပတ်သက်သည့် မေးခွန်းများ ဖြစ်ပါသည်။

၁၂။ လွန်ခဲ့သော ရက်ပေါင်း(၃၀)အတွင်း များသောအားဖြင့် သင်တစ်ရက်လျှင် ဘယ်နှစ်ကြိမ် သွားတိုက်ခဲ့ပါသနည်း။

- (က) လွန်ခဲ့သော ရက်ပေါင်း(၃၀)အတွင်း ကျွန်ုပ် လုံးဝ သွားမတိုက်ခဲ့ပါ။
- (ခ) တစ်ရက်လျှင် တစ်ကြိမ်ပင် သွားမတိုက်ခဲ့ပါ။
- (ဂ) တစ်ရက်လျှင် တစ်ကြိမ်ခန့် သွားတိုက်လေ့ရှိပါသည်။
- (ဃ) တစ်ရက်လျှင် နှစ်ကြိမ်ခန့် သွားတိုက်လေ့ရှိပါသည်။
- (င) တစ်ရက်လျှင် သုံးကြိမ်ခန့် သွားတိုက်လေ့ရှိပါသည်။
- (စ) တစ်ရက်လျှင် လေးကြိမ်နှင့်အထက် သွားတိုက်လေ့ရှိပါသည်။

- ၁၃။ လွန်ခဲ့သောရက်ပေါင်း(၃၀)အတွင်း၊ သင် အစာမစားမီ လက်ဆေးခြင်း ကို မည်မျှ လုပ်ခဲ့ပါသနည်း။
- (က) ထိုကဲ့သို့ အစာမစားမီ လက်ဆေးခြင်း လုံးဝ မလုပ်ခဲ့ပါ။
 - (ခ) ရှားရှားပါးပါး အစာမစားမီ လက်ဆေးခဲ့ပါသည်။
 - (ဂ) တစ်ခါတစ်ရံ အစာမစားမီ လက်ဆေးခဲ့ပါသည်။
 - (ဃ) အချိန်တော်တော်များများ အစာမစားမီ လက်ဆေးခဲ့ပါသည်။
 - (င) အမြဲတမ်း အစာမစားမီ လက်ဆေးခဲ့ပါသည်။
- ၁၄။ လွန်ခဲ့သောရက်ပေါင်း(၃၀)အတွင်း၊ သင် အိမ်သာတက်ပြီး လက်ဆေးခြင်း ကို မည်မျှ လုပ်ခဲ့ပါသနည်း။
- (က) ထိုကဲ့သို့ အိမ်သာတက်ပြီး လက်ဆေးခြင်း လုံးဝ မလုပ်ခဲ့ပါ။
 - (ခ) ရှားရှားပါးပါး အိမ်သာတက်ပြီး လက်ဆေးခဲ့ပါသည်။
 - (ဂ) တစ်ခါတစ်ရံ အိမ်သာတက်ပြီး လက်ဆေးခဲ့ပါသည်။
 - (ဃ) အချိန်တော်တော်များများတွင် အိမ်သာတက်ပြီး လက်ဆေးခဲ့ပါသည်။
 - (င) အိမ်သာတက်ပြီးတိုင်း လက်ဆေးခဲ့ပါသည်။
- ၁၅။ လွန်ခဲ့သောရက်ပေါင်း(၃၀)အတွင်း၊ ကျောင်းအိမ်သာကို သင် ဘယ်နှစ်ကြိမ် သုံးခဲ့ပါသနည်း။
- (က) ကျောင်းတွင် အိမ်သာ မရှိပါ။
 - (ခ) တစ်ကြိမ်မျှ ကျောင်းတွင် အိမ်သာ မတက်ခဲ့ပါ။
 - (ဂ) ရှားပါးစွာ ကျောင်းတွင် အိမ်သာတက်ခဲ့ပါသည်။
 - (ဃ) တစ်ခါတစ်ရံ ကျောင်းတွင် အိမ်သာတက်ပါသည်။
 - (င) အချိန်တော်တော်များများ ကျောင်းတွင် အိမ်သာတက်ပါသည်။
 - (စ) အမြဲတမ်း ကျောင်းတွင် အိမ်သာတက်လေ့ရှိပါသည်။
- ၁၆။ သင်၏ ကျောင်းတွင် ယောက်ျားလေး နှင့် မိန်းကလေး သုံးရန် အိမ်သာကို သီးသန့် ခွဲခြား ထားရှိပါသလား။
- (က) ကျောင်းတွင် အိမ်သာ မရှိပါ။
 - (ခ) ယောက်ျားလေး နှင့် မိန်းကလေး သီးသန့်သုံးရန် အိမ်သာ ခွဲခြား ထားရှိပါသည်။
 - (ဂ) ခွဲခြား မထားပါ။
- ၁၇။ သင်သည် လွန်ခဲ့သောရက်ပေါင်း(၃၀)အတွင်း၊ ဆပ်ပြာနှင့် လက်ဆေးခြင်း ကို မည်မျှ လုပ်ခဲ့ပါသနည်း။
- (က) ထိုကဲ့သို့ ဆပ်ပြာနှင့် လက်ဆေးခြင်း လုံးဝ မလုပ်ခဲ့ပါ။
 - (ခ) ရှားရှားပါးပါး ဆပ်ပြာနှင့် လက်ဆေးခဲ့ပါသည်။
 - (ဂ) တစ်ခါတစ်ရံ ဆပ်ပြာနှင့် လက်ဆေးခဲ့ပါသည်။
 - (ဃ) အချိန်တော်တော်များများတွင် ဆပ်ပြာနှင့် လက်ဆေးခဲ့ပါသည်။
 - (င) အမြဲတမ်း ဆပ်ပြာနှင့် လက်ဆေးခဲ့ပါသည်။

အောက်ပါမေးခွန်းသည် သန့်ရှင်းသော သောက်ရေနှင့်ပတ်သက်သည့် မေးခွန်းဖြစ်ပါသည်။

၁၈။ သင်တို့ ကျောင်းတွင် သန့်ရှင်းသော သောက်ရေ ရရှိနိုင်သည့် နေရာ ရှိပါသလား။

(က) ရှိပါသည်။

(ခ) မရှိပါ။

ဤမေးခွန်းသည် ကာယကံမြောက်ထိခိုက်စေခြင်းနှင့် ပတ်သက်သည့် မေးခွန်းဖြစ်ပါသည်။

ကာယကံမြောက်ထိခိုက်စေခြင်းသည် တစ်စုံတစ်ယောက်(သို့မဟုတ်)လူအများက အခြားတစ်စုံတစ်ယောက်ကို ရိုက်နှက်ခြင်း / ထိုးကြိတ်ခြင်း (သို့မဟုတ်) တုတ်/ခဲ/သေနတ် လက်နက်တစ်ခုခု အသုံးပြု၍ နာကျင်စေခြင်းတို့ကို ဆိုလိုပါသည်။ ခွန်အားတူ ကျောင်းသား/သူအချင်းချင်း နှစ်ဦးသဘောတူ ထိုးကြိတ်ခြင်းသည် ကာယကံမြောက်ထိခိုက်စေခြင်း မဟုတ်ပါ။

၁၉။ လွန်ခဲ့သော (၁၂)လအတွင်း၊ ကာယကံမြောက်ထိခိုက်စေခြင်းကို သင် ဘယ်နှစ်ကြိမ် ထိခိုက်ခံစားခဲ့ရပါသနည်း။

(က) တစ်ကြိမ်မျှ မခံစားရပါ။

(ခ) (၁)ကြိမ်

(ဂ) (၂)ကြိမ် သို့မဟုတ် (၃)ကြိမ်

(ဃ) (၄)ကြိမ် သို့မဟုတ် (၅)ကြိမ်

(င) (၆)ကြိမ် သို့မဟုတ် (၇)ကြိမ်

(စ) (၈)ကြိမ် သို့မဟုတ် (၉)ကြိမ်

(ဆ) (၁၀)ကြိမ် သို့မဟုတ် (၁၁)ကြိမ်

(ဇ) (၁၂)ကြိမ် နှင့် အထက်

ဤမေးခွန်းသည် ကာယကံမြောက်တိုက်ခိုက်ခြင်းနှင့် ပတ်သက်သည့် မေးခွန်းဖြစ်ပါသည်။

ကာယကံမြောက်တိုက်ခိုက်ခြင်းသည် ခွန်အားတူ ကျောင်းသား/သူနှစ်ဦး (သို့မဟုတ်) ပိုများသော ကျောင်းသား/သူများ အချင်းချင်း သဘောတူ ထိုးကြိတ်ခြင်းကို ဆိုလိုပါသည်။

၂၀။ လွန်ခဲ့သော (၁၂)လအတွင်း၊ ကာယကံမြောက်တိုက်ခိုက်ခြင်းတွင် သင် ဘယ်နှစ်ကြိမ် ပါဝင်ခဲ့ပါသနည်း။

(က) တစ်ကြိမ်မျှ မပါဝင်ခဲ့ပါ။

(ခ) (၁)ကြိမ်

(ဂ) (၂)ကြိမ် သို့မဟုတ် (၃)ကြိမ်

(ဃ) (၄)ကြိမ် သို့မဟုတ် (၅)ကြိမ်

(င) (၆)ကြိမ် သို့မဟုတ် (၇)ကြိမ်

(စ) (၈)ကြိမ် သို့မဟုတ် (၉)ကြိမ်

(ဆ) (၁၀)ကြိမ် သို့မဟုတ် (၁၁)ကြိမ်

(ဇ) (၁၂)ကြိမ် နှင့် အထက်

နောက်ထပ် မေးခွန်း(၅)ခုသည် လွန်ခဲ့သော (၁၂)လအတွင်း သင်၏ အပြင်းထန်ဆုံးသော ထိခိုက်နာကျင်ခြင်းနှင့် ပတ်သက်သည့် မေးခွန်းများဖြစ်ပါသည်။

ပြင်းထန်သောထိခိုက်နာကျင်ခြင်းဆိုသည်မှာ သင်နေစဉ် ဆောင်ရွက်နေကျ (ကျောင်း/အားကစား/လုပ်ငန်း) အလုပ်များ အနည်းဆုံး တစ်ရက် အပြည့် ပျက်ကွက်စေခြင်း (သို့မဟုတ်) ဆရာဝန်/သူနာပြုထံမှ ကုသမှု ခံယူရလောက်အောင် ဆိုးရွားခြင်းကို ဆိုလိုပါသည်။

၂၁။ လွန်ခဲ့သော (၁၂)လအတွင်း၊ အပြင်းအထန် ဒဏ်ရာရခြင်း ဘယ်နှစ်ကြိမ် သင် ကြုံတွေ့ခဲ့ရပါသနည်း။

- (က) တစ်ကြိမ်မျှ မကြုံခဲ့ပါ။
- (ခ) (၁)ကြိမ်
- (ဂ) (၂)ကြိမ် (သို့မဟုတ်) (၃)ကြိမ်
- (ဃ) (၄)ကြိမ် (သို့မဟုတ်) (၅)ကြိမ်
- (င) (၆)ကြိမ် (သို့မဟုတ်) (၇)ကြိမ်
- (စ) (၈)ကြိမ် (သို့မဟုတ်) (၉)ကြိမ်
- (ဆ) (၁၀)ကြိမ် (သို့မဟုတ်) (၁၁)ကြိမ်
- (ဇ) (၁၂)ကြိမ် နှင့် အထက်

၂၂။ လွန်ခဲ့သော (၁၂)လအတွင်း၊ သင် အပြင်းထန်ဆုံး ထိခိုက်နာကျင်ခဲ့စဉ်က သင် မည်သည့်အလုပ်ကို လုပ်နေစဉ် ဖြစ်ခဲ့ပါသနည်း။

- (က) လွန်ခဲ့သော (၁၂)လအတွင်း၊ ကျွန်ုပ် ပြင်းထန်စွာ ထိခိုက်နာကျင်ခြင်း မဖြစ်ခဲ့ပါ။
- (ခ) ကစားနေစဉ် / အားကစားသင်တန်းတွင် လေ့ကျင့်သင်ကြားနေစဉ်
- (ဂ) လမ်းလျှောက်နေစဉ် / ပြေးနေစဉ် (အားကစားနှင့် မပတ်သက်ပါ။)
- (ဃ) စက်ဘီး/ဆိုက်ကား/မြင်းလှည်း/နွားလှည်း စီးနင်းနေစဉ်
- (င) မော်တော်ကား (သို့မဟုတ်) အခြား စက်တပ်ယာဉ်တစ်စီး မောင်းနှင်နေစဉ်/စီးနင်းနေစဉ်
- (စ) အိမ်အလုပ်/ခြံအလုပ်/ထမင်းချက်ခြင်း အပါအဝင် လုပ်ခရ / လုပ်ခမဲ့ အလုပ်တစ်ခု လုပ်နေစဉ်
- (ဆ) မည်သည့်အလုပ်ကိုမျှ လုပ်မနေခဲ့ပါ။
- (ဇ) အထက်တွင် ဖော်ပြထားသော အခြား တစ်ခုခု ပြုလုပ်နေစဉ် ဖြစ်ခဲ့ပါသည်။

- ၂၃။ လွန်ခဲ့သော (၁၂)လအတွင်း၊ သင်အား အပြင်းထန်ဆုံး ထိခိုက်နာကျင်စေခဲ့သည့် အဓိက အကြောင်းရင်းမှာ အဘယ်နည်း။
- (က) လွန်ခဲ့သော (၁၂)လအတွင်း၊ ကျွန်ုပ် ပြင်းထန်စွာ ထိခိုက်နာကျင်ခြင်း မဖြစ်ခဲ့ပါ။
 - (ခ) မော်တော်ကား (သို့မဟုတ်) အခြား စက်တပ်ယာဉ်တစ်စီး မတော်တဆဖြစ်ပွားမှုတွင် ကျွန်ုပ် ပါဝင်နေ၍ (သို့မဟုတ်) ထို ယာဉ်တစ်စီး၏ အတိုက်ခံရ၍ ဖြစ်ပါသည်။
 - (ဂ) ကျွန်ုပ် လဲကျ၍ ထိခိုက်ခဲ့ပါသည်။
 - (ဃ) တစ်စုံတစ်ခု ပြုတ်ကျ၍ (သို့မဟုတ်) ခိုက်မိ၍ ကျွန်ုပ် ထိခိုက်နာကျင်ခဲ့ပါသည်။
 - (င) တစ်စုံတစ်ယောက်နှင့် ခိုက်ရန် ဖြစ်ပွား၍ ထိခိုက်ခဲ့ပါသည်။
 - (စ) ကျွန်ုပ်အား တစ်စုံတစ်ယောက်က ရန်ရှာတိုက်ခိုက်၍ (သို့မဟုတ်) စော်ကား၍ ထိခိုက်ခဲ့ပါသည်။
 - (ဆ) မီးလောင်မှုအတွင်းတွင် ပါဝင်နေခြင်း (သို့မဟုတ်) မီးတောက် (သို့) အခြား ပူလောင်စေတတ်သည့် အရာတစ်ခုခုအနီးတွင် ရှိနေခဲ့၍ ထိခိုက်ခဲ့ပါသည်။
 - (ဇ) အထက်တွင် ဖော်ပြထားခြင်းမရှိသော အခြား အကြောင်းတစ်ခုခုကြောင့် ထိခိုက်ခဲ့ပါသည်။
- ၂၄။ လွန်ခဲ့သော (၁၂)လအတွင်း၊ သင်ခံစားခဲ့ရသည့် အပြင်းထန်ဆုံး ထိခိုက်နာကျင်မှုသည် မည်ကဲ့သို့ ဖြစ်ခဲ့ပါသနည်း။
- (က) လွန်ခဲ့သော (၁၂)လအတွင်း၊ ကျွန်ုပ် ပြင်းထန်စွာ ထိခိုက်နာကျင်မှု မဖြစ်ခဲ့ပါ။
 - (ခ) မိမိဘာသာ မတော်တဆ ထိခိုက်မိခဲ့ခြင်း ဖြစ်ပါသည်။
 - (ဂ) တစ်စုံတစ်ယောက်မှ မိမိအား မတော်တဆ ထိခိုက်မိခဲ့ခြင်း ဖြစ်ပါသည်။
 - (ဃ) မိမိဘာသာ တမင် ထိခိုက်စေခဲ့ခြင်း ဖြစ်ပါသည်။
 - (င) တစ်စုံတစ်ယောက်က မိမိအား တမင် ထိခိုက်စေခဲ့ခြင်း ဖြစ်ပါသည်။
- ၂၅။ လွန်ခဲ့သော (၁၂)လအတွင်း၊ သင်တွေ့ကြုံခံစားခဲ့ရသည့် အပြင်းထန်ဆုံး ထိခိုက်နာကျင်မှုမှာ မည်သည့်ထိခိုက်မှု ဖြစ်ပါသနည်း။
- (က) လွန်ခဲ့သော (၁၂)လအတွင်း၊ ကျွန်ုပ် ပြင်းထန်စွာ ထိခိုက်နာကျင်ခြင်း မဖြစ်ခဲ့ပါ။
 - (ခ) အရိုးကျိုးခြင်း/အဆစ်လွဲခြင်း ဖြစ်ပါသည်။
 - (ဂ) ပြတ်ရှဒဏ်ရာ/စူးဝင်ဒဏ်ရာ/ခါးဒဏ်ရာ ရရှိခဲ့ပါသည်။
 - (ဃ) ဦးနှောက်ဒဏ်ရာ(သို့) ခေါင်းဒဏ်ရာ(သို့) လည်ပင်းဒဏ်ရာရပြီး သတိလစ်မေ့မောခြင်း (သို့) အသက်ရှူ မရ ခြင်း ဖြစ်ခဲ့ပါသည်။
 - (င) သေနတ်ဒဏ်ရာ ရရှိခဲ့ပါသည်။
 - (စ) ဆိုးရွားသည့် မီးလောင်ဒဏ်ရာ ရရှိခဲ့ပါသည်။
 - (ဆ) ခြေ/လက် တစ်ခုလုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ဆုံးရှုံးခဲ့ရပါသည်။
 - (ဇ) အထက်တွင် ဖော်ပြထားခြင်းမရှိသော အခြား ထိခိုက်မှု ဖြစ်ခဲ့ပါသည်။

(အောက်ပါမေးခွန်း(၂)ခုသည် နိုင်ငံထက်စီးနင်းပြောဆိုဆက်ဆံခြင်းနှင့် ပတ်သက်သည့် မေးခွန်းဖြစ်ပါသည်။)

နိုင်ငံထက်စီးနင်းပြောဆိုဆက်ဆံခြင်းဆိုသည်မှာ ကျောင်းသား/သူတစ်ဦး(သို့မဟုတ်)အုပ်စုတစ်စုက အခြား ကျောင်းသား/သူတစ်ဦးကို မကောင်းသော/မသာယာသော စကားများဖြင့် ပြောဆိုခြင်း (သို့မဟုတ်) အနိုင်အထက်ပြုကျင့်ခြင်း၊ လွန်ကဲစွာ စ နောက်ခြင်း၊ တမင်ရည်ရွယ်၍ အရှက်ရစေခြင်း စသည်တို့ကို ဆိုလိုပါသည်။ ခွန်အားတူ ကျောင်းသား/သူနှစ်ဦး ငြင်းခုံခြင်း/ရန်ဖြစ်ခြင်း/ခင်မင်ရင်းနှီးသော သဘော (သို့မဟုတ်) ပျော်ရွှင်စေလိုသော စိတ်ဖြင့် စ နောက်ခြင်း တို့ မပါဝင်ပါ။

၂၆။ လွန်ခဲ့သော (၃၀)ရက်အတွင်း၊ နိုင်ငံထက်စီးနင်းပြောဆိုဆက်ဆံခြင်းကို သင်ဘယ်နှစ်ရက် ကြုံတွေ့ခဲ့ရပါသနည်း။

- (က) တစ်ရက်မျှ မကြုံခဲ့ပါ။
- (ခ) (၁)ရက် (သို့မဟုတ်) (၂)ရက်
- (ဂ) (၃)ရက် မှ (၅)ရက်
- (ဃ) (၆)ရက် မှ (၉)ရက်
- (င) (၁၀)ရက် မှ (၁၉)ရက်
- (စ) (၂၀)ရက် မှ (၂၉)ရက်
- (ဆ) (၃၀)ရက်

၂၇။ လွန်ခဲ့သော ရက်ပေါင်း(၃၀)အတွင်း၊ သင့်အပေါ် နိုင်ငံထက်စီးနင်းပြောဆိုဆက်ဆံခြင်းကို များသောအားဖြင့် သင် မည်သို့ ခံစားခဲ့ရပါသနည်း။

- (က) လွန်ခဲ့သော ရက်ပေါင်း(၃၀)အတွင်း၊ နိုင်ငံထက်စီးနင်းပြောဆိုဆက်ဆံခြင်းကို တစ်ကြိမ်မျှ မခံစားခဲ့ရပါ။
- (ခ) ကျွန်ုပ်အား ရိုက်နှက်ခြင်း၊ ကန်ကျောက်ခြင်း၊ တွန်းထိုးခြင်း၊ ဆွဲခါရမ်းခြင်း (သို့မဟုတ်) အခန်းတွင်း သော့ပိတ်ထားခြင်း ခံခဲ့ရပါသည်။
- (ဂ) ကျွန်ုပ်၏ လူမျိုး/အသားအရောင် နှင့် ပတ်သက်၍ လှောင်ပြောင်ခံခဲ့ရပါသည်။
- (ဃ) ကျွန်ုပ်၏ ဘာသာရေး နှင့် ပတ်သက်၍ လှောင်ပြောင်ခံခဲ့ရပါသည်။
- (င) ကျွန်ုပ်အား လိင်ကိစ္စနှင့်ပတ်သက်၍ လှောင်ပြောင်ခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း (သို့မဟုတ်) အမူအရာဖြင့် ပြသခြင်း ခံခဲ့ရပါသည်။
- (စ) ကျွန်ုပ်အား တမင်ရည်ရွယ်၍ ဝိုင်းပယ်ထားခြင်း (သို့မဟုတ်) လစ်လျူရှုခြင်း ခံခဲ့ရပါသည်။
- (ဆ) ကျွန်ုပ်၏ ကိုယ်ခန္ဓာ/ရုပ်ရည်သွင်ပြင် နှင့် ပတ်သက်၍ လှောင်ပြောင်ခံခဲ့ရပါသည်။
- (ဇ) အထက်တွင် ဖော်ပြထားသော အခြား နိုင်ငံထက်စီးနင်းပြောဆိုဆက်ဆံခြင်း ခံစားခဲ့ရပါသည်။

(နောက်ထပ်မေးခွန်း(၆)ခုသည်သင်၏စိတ်ခံစားမှု၊ ပေါင်းသင်းဆက်ဆံရေးတို့နှင့် ပတ်သက်သည့်မေးခွန်းများဖြစ်ပါသည်။)

၂၈။ လွန်ခဲ့သော (၁၂)လအတွင်းကအထီးကျန်သည့် စိတ်ခံစားမှုမျိုး သင့်တွင် ဘယ်လောက် ခံစားခဲ့ရပါသနည်း။

- (က) ထိုကဲ့သို့ အထီးကျန်သည့် စိတ်ခံစားမှု လုံးဝ မရှိခဲ့ပါ။
- (ခ) ရှားရှားပါးပါး အထီးကျန်သည့် စိတ်ခံစားမှု ခံစားခဲ့ရပါသည်။
- (ဂ) တစ်ခါတစ်ရံ အထီးကျန်သည့် စိတ်ခံစားမှု ခံစားခဲ့ရပါသည်။
- (ဃ) အချိန်တော်တော်များများ အထီးကျန်သည့် စိတ်ခံစားမှု ခံစားခဲ့ရပါသည်။
- (င) အမြဲတမ်း အထီးကျန်သည့် စိတ်ခံစားမှု ခံစားခဲ့ရပါသည်။

၂၉။ လွန်ခဲ့သော (၁၂)လအတွင်း၊ ညဘက်အိပ်မပျော်နိုင်လောက်အောင် စိတ်ပူပန်သောကရောက်ခြင်း သင် မည်မျှ ခံစားခဲ့ရပါသနည်း။

- (က) ထိုကဲ့သို့ ညဘက်အိပ်မပျော်နိုင်လောက်အောင် စိတ်ပူပန်သောကရောက်ခြင်း လုံးဝ မရှိခဲ့ပါ။
- (ခ) ရှားရှားပါးပါး ညဘက်အိပ်မပျော်နိုင်လောက်အောင် စိတ်ပူပန်သောကရောက်ခြင်း ခံစားခဲ့ရပါသည်။
- (ဂ) တစ်ခါတစ်ရံ ညဘက်အိပ်မပျော်နိုင်လောက်အောင် စိတ်ပူပန်သောကရောက်ခြင်း ခံစားခဲ့ရပါသည်။
- (ဃ) အချိန်တော်တော်များများ ညဘက်အိပ်မပျော်နိုင်လောက်အောင် စိတ်ပူပန်သောကရောက်ခြင်း ခံစားခဲ့ရပါသည်။
- (င) အမြဲတမ်း ညဘက်အိပ်မပျော်နိုင်လောက်အောင် စိတ်ပူပန်သောကရောက်ခြင်း ခံစားခဲ့ရပါသည်။

၃၀။ လွန်ခဲ့သော (၁၂)လအတွင်းက သင်သည် နေ့စဉ် လုပ်နေကျ လုပ်ငန်းများ မလုပ်နိုင်လောက်အောင် ဝမ်းနည်းကြေကွဲခြင်း/ မျှော်လင့်ချက်ကင်းမဲ့ခြင်းကို နေ့တိုင်းနီးပါး ဆက်တိုက် ရက်သတ္တံ့နှစ်ပါတ် (သို့မဟုတ်) ထို့ထက်ပို၍ သင် ခံစားခဲ့ရပါသလား။

- (က) ထိုသို့ ခံစားရခြင်း မရှိခဲ့ပါ။
- (ခ) ထိုသို့ ခံစားရခြင်း ရှိခဲ့ပါသည်။

၃၁။ လွန်ခဲ့သော (၁၂)လအတွင်း၊ မိမိကိုယ်ကို သေကြောင်းကြံရန် အလေးအနက် စဉ်းစားခဲ့ဖူးပါသလား။

- (က) ထိုသို့ မိမိကိုယ်ကို သေကြောင်းကြံရန် အလေးအနက် စဉ်းစားခဲ့ခြင်း မရှိခဲ့ပါ။
- (ခ) ထိုသို့ မိမိကိုယ်ကို သေကြောင်းကြံရန် အလေးအနက် စဉ်းစားခဲ့ဖူးပါသည်။

၃၂။ လွန်ခဲ့သော (၁၂)လအတွင်း မိမိကိုယ်ကို သေကြောင်းကြံရန် အစီအစဉ်ရှိခဲ့ဖူးပါသလား။

(က) ထိုသို့ မိမိကိုယ်ကို သေကြောင်းကြံရန် အစီအစဉ် မရှိခဲ့ပါ။

(ခ) ထိုသို့ မိမိကိုယ်ကို သေကြောင်းကြံရန် အစီအစဉ်ရှိခဲ့ဖူးပါသည်။

၃၃။ သင့်တွင် ရင်းနှီးသော သူငယ်ချင်းမိတ်ဆွေ ဘယ်နှစ်ယောက် ရှိပါသနည်း။

(က) လုံးဝ မရှိပါ။

(ခ) (၁)ယောက်ရှိပါသည်။

(ဂ) (၂)ယောက်ရှိပါသည်။

(ဃ) (၃)ယောက် နှင့် အထက် ရှိပါသည်။

(နောက်ထပ် မေးခွန်း(၁၁)ခုသည် သင်၏ စီးကရက်/အခြားဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲခြင်းနှင့် ပတ်သက်သည့် မေးခွန်းများ ဖြစ်ပါသည်။)

၃၄။ သင် ပထမဆုံးအကြိမ် စီးကရက်ကို စတင်စမ်းသပ်သောက်ခဲ့စဉ်က သင်၏အသက်ကို ဖော်ပြပါ။

(က) ကျွန်ုပ် စီးကရက် လုံးဝ မသောက်ပါ။

(ခ) (၇)နှစ် သို့မဟုတ် ပို၍ငယ်သောအရွယ်

(ဂ) (၈)နှစ် သို့မဟုတ် (၉)နှစ်

(ဃ) (၁၀)နှစ် သို့မဟုတ် (၁၁)နှစ်

(င) (၁၂)နှစ် သို့မဟုတ် (၁၃)နှစ်

(စ) (၁၄)နှစ် သို့မဟုတ် (၁၅)နှစ်

(ဆ) (၁၆)နှစ် သို့မဟုတ် ပို၍ကြီးသောအရွယ်

၃၅။ လွန်ခဲ့သော ရက်ပေါင်း(၃၀)အတွင်း သင် စီးကရက် ဘယ်နှစ်ရက် သောက်ခဲ့ပါသနည်း။

(က) တစ်ရက်မျှ မသောက်ခဲ့ပါ။

(ခ) (၁)ရက် (သို့မဟုတ်) (၂)ရက်

(ဂ) (၃)ရက် မှ (၅)ရက်

(ဃ) (၆)ရက် မှ (၉)ရက်

(င) (၁၀)ရက် မှ (၁၉)ရက်

(စ) (၂၀)ရက် မှ (၂၉)ရက်

(ဆ) ရက်ပေါင်း(၃၀) လုံး သောက်ခဲ့ပါသည်။

၃၆။ များသောအားဖြင့် သင် မည်သည့်နေရာတွင် စီးကရက် သောက်လေ့ရှိပါသနည်း။

(အဖြေ တစ်ခုတည်း ကိုသာ ရွေးချယ်ပါ။)

- (က) ကျွန်ုပ် စီးကရက် လုံးဝ မသောက်ပါ။
- (ခ) အိမ်တွင် သောက်လေ့ရှိပါသည်။
- (ဂ) ကျောင်းတွင် သောက်လေ့ရှိပါသည်။
- (ဃ) အလုပ်လုပ်ရာနေရာတွင် သောက်လေ့ရှိပါသည်။
- (င) သူငယ်ချင်းများ၏အိမ်များတွင် သောက်လေ့ရှိပါသည်။
- (စ) လူမှုရေးအခမ်းအနား/သာရေးနာရေး ကျင်းပရာနေရာများတွင် သောက်လေ့ရှိပါသည်။
- (ဆ) အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် သောက်လေ့ရှိပါသည်။
(ဥပမာ - ပန်းခြံ၊ စျေး၊ လမ်းဒေါင့်နေရာများ စသည်)
- (ဇ) အခြားနေရာများတွင် သောက်လေ့ရှိပါသည်။

၃၇။ လွန်ခဲ့သော (၁၂)လအတွင်း၊ စီးကရက်ဖြတ်ရန် သင်ကြိုးစားခဲ့ဖူးပါသလား။

- (က) ကျွန်ုပ် စီးကရက် လုံးဝ မသောက်ပါ။
- (ခ) လွန်ခဲ့သော (၁၂)လအတွင်း၊ ကျွန်ုပ် စီးကရက် မသောက်ပါ။
- (ဂ) စီးကရက်ဖြတ်ရန် ကြိုးစားခဲ့ဖူးပါသည်။
- (ဃ) မကြိုးစားခဲ့ဖူးပါ။

၃၈။ လာမည့် (၁၂)လအတွင်း တစ်ချိန်ချိန်တွင် သင် စီးကရက် သောက်ဖြစ်မည်ဟု သင်ထင်ပါသလား။

- (က) လုံးဝ သောက်မည်မဟုတ်ပါ။
- (ခ) မသောက်ဖြစ်နိုင်ပါ။
- (ဂ) သောက်ကောင်း သောက်နိုင်ပါသည်။
- (ဃ) သေချာပေါက် သောက်ပါမည်။

၃၉။ သင်နှင့်ရင်းနှီးသောသူငယ်ချင်း တစ်ဦးဦးက သင့်အား စီးကရက် တစ်လိပ် ပေးပါက သင်သောက်မှာလား။

- (က) လုံးဝ သောက်မည်မဟုတ်ပါ။
- (ခ) မသောက်ဖြစ်နိုင်ပါ။
- (ဂ) သောက်ကောင်း သောက်နိုင်ပါသည်။
- (ဃ) သေချာပေါက် သောက်ပါမည်။

- ၄၀။ လွန်ခဲ့သောရက်ပေါင်း(၃၀)အတွင်းသင်သည်ဆေးပေါ့လိပ်/ပြောင်းဖူးဖက်လိပ်/ဆေးတံ/ဆေးပြင်းလိပ်
သောက်ခြင်းဆေးငုံခြင်း/ကွမ်းယာထဲဆေးထည့်စားခြင်းစသည်တို့ တစ်မျိုးမျိုးကို ဘယ်နှစ်ရက် သုံးစွဲခဲ့ပါသနည်း။
- (က) တစ်ရက်မျှ မသုံးစွဲခဲ့ပါ။
 - (ခ) (၁)ရက် (သို့မဟုတ်) (၂)ရက်
 - (ဂ) (၃)ရက် မှ (၅)ရက်
 - (ဃ) (၆)ရက် မှ (၉)ရက်
 - (င) (၁၀)ရက် မှ (၁၉)ရက်
 - (စ) (၂၀)ရက် မှ (၂၉)ရက်
 - (ဆ) ရက်ပေါင်း(၃၀) သုံးစွဲခဲ့ပါသည်။
- ၄၁။ လွန်ခဲ့သော (၇)ရက်အတွင်း၊ သင်ရှိနေစဉ် သင့်အနီးပတ်ဝန်းကျင်ရှိ အခြားသူများမှ ဆေးလိပ်သောက်ခြင်း
ဘယ်နှစ်ရက် ကြုံခဲ့ရပါသနည်း။
- (က) တစ်ရက်မျှ မကြုံခဲ့ရပါ။
 - (ခ) (၁)ရက် (သို့မဟုတ်) (၂)ရက်
 - (ဂ) (၃)ရက် (သို့မဟုတ်) (၄)ရက်
 - (ဃ) (၅)ရက် (သို့မဟုတ်) (၆)ရက်
 - (င) (၇)ရက် လုံးလုံး ကြုံခဲ့ပါသည်။
- ၄၂။ သင်၏ မိဘ (သို့မဟုတ်) အုပ်ထိန်းသူများ အနက် မည်သူ သည် ဆေးလိပ်/ဆေးရွက်ကြီးထွက် ပစ္စည်းတစ်မျိုးမျိုး
ကို သုံးစွဲပါသနည်း။
- (က) တစ်ဦးမျှ မသုံးစွဲပါ။
 - (ခ) ကျွန်ုပ်၏ဖခင် (သို့မဟုတ်) အမျိုးသားအုပ်ထိန်းသူ
 - (ဂ) ကျွန်ုပ်၏မိခင် (သို့မဟုတ်) အမျိုးသမီးအုပ်ထိန်းသူ
 - (ဃ) နှစ်ဦးစလုံး
 - (င) မသိပါ။
- ၄၃။ သင်၏မိသားစုဝင် တစ်ဦးဦးနှင့် ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများအကြောင်း သင် ဆွေးနွေးဖူးပါသလား။
- (က) ဆွေးနွေးဖူးပါသည်။
 - (ခ) မဆွေးနွေးဖူးပါ။

၄၄။ သင် ယခုစာသင်နှစ်အတွင်း သင်ယူရသော သင်ခန်းစာတစ်ခုခုတွင် ဆေးလိပ်သောက်ခြင်း၏ အန္တရာယ်များ အကြောင်း သင်ယူခဲ့ဖူးပါသလား။

- (က) သင်ယူခဲ့ဖူးပါသည်။
- (ခ) မသင်ယူခဲ့ဖူးပါ။
- (ဂ) သင်/မသင် ကျွန်ုပ်မသိပါ။

အောက်ပါမေးခွန်း (၃) ခုသည် ကွမ်းစားခြင်း၊ ဆေးပြင်းလိပ်သောက်ခြင်းတို့နှင့် ပတ်သက်သည့် မေးခွန်းများဖြစ်ပါသည်။

၄၅။ လွန်ခဲ့သော ရက်(၃၀) အတွင်း သင် ကွမ်းစားခဲ့ဘူးပါသလား။

- (က) စားခဲ့ဘူးပါသည်။
- (ခ) မစားခဲ့ဘူးပါ။

၄၆။ ကွမ်းကို ပထမဆုံးအကြိမ် စတင်စားခဲ့စဉ်က သင်၏အသက်ကို ဖော်ပြပါ။

- (က) ကျွန်ုပ် ကွမ်းလုံးဝ မစားပါ။
- (ခ) (၇)နှစ် သို့မဟုတ် ပို၍ငယ်သောအရွယ်
- (ဂ) (၈)နှစ် သို့မဟုတ် (၉)နှစ်
- (ဃ) (၁၀)နှစ် သို့မဟုတ် (၁၁)နှစ်
- (င) (၁၂)နှစ် သို့မဟုတ် (၁၃)နှစ်
- (စ) (၁၄)နှစ် သို့မဟုတ် (၁၅)နှစ်
- (ဆ) (၁၆)နှစ် သို့မဟုတ် ပို၍ကြီးသောအရွယ် တွင် ကွမ်းကို စတင်စားခဲ့ပါသည်။

၄၇။ လွန်ခဲ့သော ရက်ပေါင်း (၃၀) အတွင်း ဆေးပေါ့လိပ်ကို သင်ဘယ်နှစ်ရက် သောက်သုံးခဲ့ပါသနည်း။

- (က) တစ်ရက်မျှ မသောက်သုံးခဲ့ပါ။
- (ခ) (၁)ရက် (သို့မဟုတ်) (၂)ရက်
- (ဂ) (၃)ရက် မှ (၅)ရက်
- (ဃ) (၆)ရက် မှ (၉)ရက်
- (င) (၁၀)ရက် မှ (၁၉)ရက်
- (စ) (၂၀)ရက် မှ (၂၉)ရက်
- (ဆ) ရက်ပေါင်း(၃၀)စလုံး သောက်သုံးခဲ့ပါသည်။

အောက်ပါမေးခွန်းသည် ဆေးလိပ်သောက်ခြင်းတွင် သတင်း/မီဒီယာများ ၏ အရေးပါမှုနှင့် ပတ်သက်သည့် မေးခွန်းဖြစ်ပါသည်။

၄၈။ လွန်ခဲ့သော ရက်(၃၀)အတွင်း ဆေးလိပ်ဆန့်ကျင်ရေးနှင့် ပတ်သက်သော ကြေညာဖော်ပြချက်များ (ဥပမာ - ရုပ်မြင်သံကြား၊ ရေဒီယို၊ ဆိုင်းဘုတ်ကြီးများ၊ ပို့စတာများ၊ သတင်းစာများ၊ မဂ္ဂဇင်းများ၊ ရုပ်ရှင်/ ဇာတ်လမ်းများ) မည်မျှ တွေ့ခဲ့ဘူးပါသနည်း။

(က) များစွာတွေ့ခဲ့ရပါသည်။

(ခ) အနည်းငယ်တွေ့ခဲ့ရပါသည်။

(ဂ) လုံးဝမတွေ့ခဲ့ပါ။

(နောက်ထပ် မေးခွန်း (၇)ခုသည် သင်၏ အရက်သောက်သုံးမှုနှင့် ပတ်သက်သည့် မေးခွန်းများ ဖြစ်ပါသည်။ အရက် ဟု ဆိုရာတွင် ဒေသတွက် ချက်အရက်များအပါအဝင် မူးယစ်စေတတ်သောယမကာများအားလုံး အကျုံးဝင်ပါသည်။ သို့သော် ဘာသာရေးကိစ္စရပ်များအတွက် အနည်းငယ်သောက်ခြင်းများ မပါဝင်ပါ။)

၄၉။ အရက်ကို သင်စတင်သောက်ခဲ့စဉ်က သင်၏အသက်ကို ဖော်ပြပါ။

(က) ကျွန်ုပ် အရက် လုံးဝ မသောက်ပါ။

(ခ) (၇)နှစ် သို့မဟုတ် ပို၍ငယ်သောအရွယ်

(ဂ) (၈)နှစ် သို့မဟုတ် (၉)နှစ်

(ဃ) (၁၀)နှစ် သို့မဟုတ် (၁၁)နှစ်

(င) (၁၂)နှစ် သို့မဟုတ် (၁၃)နှစ်

(စ) (၁၄)နှစ် သို့မဟုတ် (၁၅)နှစ်

(ဆ) (၁၆)နှစ် သို့မဟုတ် ပို၍ကြီးသောအရွယ်

၅၀။ လွန်ခဲ့သော ရက်ပေါင်း(၃၀)/တစ်လအတွင်း သင် အရက်ပါဝင်သော အဖျော်ယမကာ ဘယ်နှစ်ရက် သောက်ခဲ့ပါသနည်း။

(က) တစ်ရက်မှ မသောက်ခဲ့ပါ။

(ခ) (၁)ရက် (သို့မဟုတ်) (၂)ရက် သောက်ခဲ့သည်။

(ဂ) (၃)ရက် မှ (၅)ရက် သောက်ခဲ့သည်။

(ဃ) (၆)ရက် မှ (၉)ရက် သောက်ခဲ့သည်။

(င) (၁၀)ရက် မှ (၁၉)ရက် သောက်ခဲ့သည်။

(စ) (၂၀)ရက် မှ (၂၉)ရက် သောက်ခဲ့သည်။

(ဆ) ရက်ပေါင်း(၃၀) သောက်ခဲ့သည်။

၅၁။ လွန်ခဲ့သော ရက်ပေါင်း(၃၀)/တစ်လအတွင်း၊ သင် အရက်သောက်ခဲ့သောရက်များတွင် တစ်ရက်လျှင် အရက် ဘယ်နှစ်ကြိမ် သောက်လေ့ ရှိပါသနည်း။

- (က) လွန်ခဲ့သော ရက်ပေါင်း(၃၀)/တစ်လအတွင်း ကျွန်ုပ် အရက် လုံးဝ မသောက်ခဲ့ပါ။
- (ခ) တစ်ရက်လျှင် အရက် (၁)ကြိမ်ပင် မသောက်ဖြစ်ခဲ့ပါ။
- (ဂ) တစ်ရက်လျှင် အရက် (၁)ကြိမ်ခန့် သောက်ခဲ့ပါသည်။
- (ဃ) တစ်ရက်လျှင် အရက် (၂)ကြိမ်ခန့် သောက်ခဲ့ပါသည်။
- (င) တစ်ရက်လျှင် အရက် (၃)ကြိမ်ခန့် သောက်ခဲ့ပါသည်။
- (စ) တစ်ရက်လျှင် အရက် (၄)ကြိမ်ခန့် သောက်ခဲ့ပါသည်။
- (ဆ) တစ်ရက်လျှင် အရက် (၅)ကြိမ် နှင့် အထက် သောက်ခဲ့ပါသည်။

၅၂။ လွန်ခဲ့သော ရက်ပေါင်း(၃၀)/တစ်လအတွင်း၊ သင်သောက်ရန် အရက်ကို မည်ကဲ့သို့ ရရှိလေ့ ရှိခဲ့ပါသနည်း။
(အဖြေ တစ်ခုတည်းကိုသာ ရွေးချယ်ပါ။)

- (က) လွန်ခဲ့သော ရက်ပေါင်း(၃၀)/တစ်လအတွင်း ကျွန်ုပ် အရက် လုံးဝ မသောက်ခဲ့ပါ။
- (ခ) စတိုးဆိုင်/အခြားဆိုင်/လမ်းဘေးဆိုင် တစ်ဆိုင် မှ ဝယ်ယူလေ့ ရှိပါသည်။
- (ဂ) အခြားတစ်ယောက်ယောက်အား ငွေပေး၍ အရက်ဝယ်ခိုင်းလေ့ ရှိပါသည်။
- (ဃ) သူငယ်ချင်းများထံမှ ရရှိလေ့ ရှိပါသည်။
- (င) အိမ်မှ ယူ၍ သောက်လေ့ရှိပါသည်။
- (စ) ခိုးယူ၍ သောက်လေ့ရှိပါသည်။
- (ဆ) အခြားနည်းတစ်ခုခုဖြင့် ရရှိပါသည်။

၅၃။ များသောအားဖြင့် သင် မည်သည့်အရက်ကို သောက်လေ့ရှိပါသနည်း။ (အဖြေ တစ်ခုတည်းကိုသာ ရွေးချယ်ပါ။)

- (က) ကျွန်ုပ် အရက် လုံးဝ မသောက်ပါ။
- (ခ) ဘီယာ/လာဂါ/စတောက်
- (ဂ) ဝိုင်
- (ဃ) ချက်အရက်
- (င) ရမ်
- (စ) ဝီစကီ

၅၄။ သင့်ဘဝတစ်လျှောက်တွင် အရက် လုံးဝ မူးသွားအောင် ဘယ်နှစ်ကြိမ် သောက်ခဲ့ဖူးပါသနည်း။

- (က) တစ်ကြိမ်မျှ မသောက်ခဲ့ဖူးပါ။
- (ခ) (၁)ကြိမ် မှ (၂)ကြိမ်
- (ဂ) (၃)ကြိမ် မှ (၉)ကြိမ်
- (ဃ) (၁၀)ကြိမ် နှင့် အထက်

၅၅။ သင့်ဘဝတစ်လျှောက်တွင် အရက်နာကျခြင်း၊ အရက်ကြောင့် မိသားစု သို့မဟုတ် မိတ်ဆွေ/သူငယ်ချင်းများနှင့် ပြဿနာဖြစ်ခြင်း၊ ကျောင်းပျက်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း ဘယ်နှစ်ကြိမ် ဖြစ်ခဲ့ဖူးပါသနည်း။

(က) တစ်ကြိမ်မျှ မဖြစ်ခဲ့ဖူးပါ။

(ခ) (၁)ကြိမ် မှ (၂)ကြိမ်

(ဂ) (၃)ကြိမ် မှ (၉)ကြိမ်

(ဃ) (၁၀)ကြိမ် နှင့် အထက်

(အောက်ပါမေးခွန်း(၂)ခုသည် သင်၏ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်သည့် မေးခွန်း ဖြစ်ပါသည်။)

၅၆။ သင့်ဘဝတစ်လျှောက်တွင် ဆေးခြောက်/ဘိန်းမဲ/ဘိန်းဖြူ/စိတ်ကြွဆေး စသည့် မူးယစ်ဆေးဝါးများ ဘယ်နှစ်ကြိမ် သုံးစွဲခဲ့ဖူးပါသနည်း။

(က) တစ်ကြိမ်မျှ မသုံးစွဲခဲ့ဖူးပါ။

(ခ) (၁)ကြိမ် မှ (၂)ကြိမ်

(ဂ) (၃)ကြိမ် မှ (၉)ကြိမ်

(ဃ) (၁၀)ကြိမ် နှင့် အထက် သုံးစွဲဖူးပါသည်။

၅၇။ များသောအားဖြင့် သင် မည်သည့်မူးယစ်ဆေးဝါးကိုသုံးစွဲလေ့ရှိပါသနည်း။ (အဖြေတစ်ခုတည်းကိုသာ ရွေးချယ်ပါ။)

(က) ကျွန်ုပ် မူးယစ်ဆေးဝါး လုံးဝ မသုံးစွဲပါ။

(ခ) ဆေးခြောက်

(ဂ) စိတ်ငြိမ်ဆေး/အိပ်ဆေး (ဆရာဝန်/ဆရာမ မှ သောက်ရန် ညွှန်ကြားခြင်းမရှိပဲ သောက်ခြင်း)

(ဃ) ရာမ/အမ်ဖက်တမင်း

(င) မက်သမ်ဖက်တမင်း

(စ) ကိုကင်း

(ဆ) ကွန်မက်သာဇင် (သို့မဟုတ်) အခြား မူးယစ်ရိုဝေစေတတ်သော ဆေးရည်/ဆေးငွေ တစ်မျိုး

(ဇ) အထက်တွင် ဖော်ပြထားသော အခြား မူးယစ်ဆေးဝါး တစ်မျိုးမျိုး

အောက်ပါမေးခွန်း (၃)သည် အိပ်ချ်အိုင်ဗွီ / အေအိုင်ဒီအက်စ်ရောဂါ နှင့်ပတ်သက်သည့် မေးခွန်းများဖြစ်ပါသည်။

၅၈။ အိပ်ချ်အိုင်ဗွီ / အေအိုင်ဒီအက်စ် ရောဂါ အကြောင်း သင်ကြားဖူးပါသလား။

(က) ကြားဖူးပါသည်။

(ခ) မကြားဖူးပါ။

၅၉။ ဤစာသင်နှစ်အတွင်း သင် သင်ယူရသော သင်ခန်းစာတစ်ခုခုတွင် အိပ်ချ်အိုင်ဗွီ / အေအိုင်ဒီအက်စ် ရောဂါ အကြောင်း သင်ယူခဲ့ဖူးပါသလား။

(က) သင်ယူခဲ့ဖူးပါသည်။

(ခ) မသင်ယူခဲ့ဖူးပါ။

(ဂ) သင်/မသင် ကျွန်ုပ် မသိပါ။

၆၀။ သင်၏မိဘ/အုပ်ထိန်းသူများနှင့် အိပ်ချ်အိုင်ဗွီ / အေအိုင်ဒီအက်စ်ရောဂါ အကြောင်း ပြောဆို ဆွေးနွေးဖူးပါသလား။

(က) ဆွေးနွေးဖူးပါသည်။

(ခ) မဆွေးနွေးဖူးပါ။

(ဂ) ကျွန်ုပ် မသိပါ။

အောက်ပါမေးခွန်း (၂)ခုသည် ငှက်ဖျားရောဂါနှင့် ခြင်္သေ့အသုံးပြုခြင်းနှင့် ပတ်သက်သည့် မေးခွန်းများဖြစ်ပါသည်။

၆၁။ ဤစာသင်နှစ်အတွင်း သင် သင်ယူရသော သင်ခန်းစာတစ်ခုခုတွင် ငှက်ဖျားရောဂါဖြစ်ပွားခြင်းမှ ရှောင်ရှားနိုင်မည့် နည်းလမ်းများ အကြောင်း သင်ယူခဲ့ဖူးပါသလား။

(က) သင်ယူခဲ့ဖူးပါသည်။

(ခ) မသင်ယူခဲ့ဖူးပါ။

(ဂ) သင်/မသင် ကျွန်ုပ် မသိပါ။

၆၂။ သင် အမြဲတမ်း ခြင်္သေ့နှင့် အိပ်ပါသလား။

(က) အမြဲအိပ် ပါသည်။

(ခ) အမြဲ မအိပ်ပါ။

(နောက်ထပ် မေးခွန်း(၂)ခုသည် သင်၏ ကိုယ်လက်လှုပ်ရှားမှုနှင့် ပတ်သက်သည့်မေးခွန်းများ ဖြစ်ပါသည်။ ကိုယ်လက်လှုပ်ရှားမှု ဆိုသည်မှာ နှလုံးခုန်မြန်ခြင်း/အသက်ရှူမြန်ခြင်း ဖြစ်နိုင်စေသော လှုပ်ရှားမှုများ ကို ဆိုလိုပါသည်။ ကိုယ်လက်လှုပ်ရှားမှုကို အားကစားလုပ်ခြင်း၊ သူငယ်ချင်း/မိတ်ဆွေများနှင့် ကစားခြင်း၊ ကျောင်းသို့ လမ်းလျှောက်၍ သွားခြင်း စသည့် နည်းများဖြင့် ပြုလုပ်နိုင်ပါသည်။ ဥပမာအချို့မှာ ပြေးခြင်း၊ လမ်းအမြန်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကခုန်ခြင်း၊ ဘောလုံးကန်ခြင်း၊ ခြင်းခတ်ခြင်း၊ ထုပ်စည်းထိုးခြင်း စသည်တို့ ဖြစ်ကြပါသည်။)

တစ်နေ့တာအတွင်း ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သည့်အတွက် ကုန်လွန်သည့် အချိန်အားလုံးကို ပေါင်းပါ။ သို့သော် ကာယပညာသင်ကြားချိန်/အားကစားသင်ခန်းစာချိန်များကို ထည့်မတွက်ပါနှင့်။

၆၃။ လွန်ခဲ့သော (၇)ရက်အတွင်း၊ တစ်ရက်လျှင် စုစုပေါင်း အနည်းဆုံး မိနစ်(၆၀)ကြာအောင် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခဲ့သည့်ရက် ဘယ်နှစ်ရက် ရှိပါသနည်း။

(က) တစ်ရက်မျှ မရှိပါ။

(ခ) (၁)ရက်

(ဂ) (၂)ရက်

(ဃ) (၃)ရက်

(င) (၄)ရက်

(စ) (၅)ရက်

(ဆ) (၆)ရက်

(ဇ) (၇)ရက်

၆၄။ ပုံမှန်ရက်သတ္တတစ်ပါတ်အတွင်း၊ တစ်ရက်လျှင် စုစုပေါင်း အနည်းဆုံးမိနစ်(၆၀)ကြာအောင် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခဲ့သည့်ရက် ဘယ်နှစ်ရက် ရှိပါသနည်း။

(က) တစ်ရက်မျှ မရှိပါ။

(ခ) (၁)ရက်

(ဂ) (၂)ရက်

(ဃ) (၃)ရက်

(င) (၄)ရက်

(စ) (၅)ရက်

(ဆ) (၆)ရက်

(ဇ) (၇)ရက်

(ဤမေးခွန်းသည် သင်ကျောင်းတွင်ရှိနေချိန်မဟုတ်သော (သို့မဟုတ်) အိမ်အလုပ်လုပ်နေချိန်မဟုတ်သော အခြားအချိန် များတွင် များသောအားဖြင့် ထိုင်လျက် ကုန်ဆုံးခဲ့သည့် အချိန်ကို မေးထားခြင်း ဖြစ်ပါသည်။)

၆၅။ ပုံမှန်ရက်တစ်ရက်အတွင်း၊ ထိုင်လျက် / တီဗီကြည့်လျက် / ကွန်ပျူတာဂိမ်းများကစားလျက် / သူငယ်ချင်းများနှင့် စကားပြောလျက် (သို့မဟုတ်) ထိုင်လျက်လုပ်ရသော အခြားအလုပ်တစ်ခုခုလုပ်လျက် စုစုပေါင်း အချိန်မည်မျှ ကုန်ဆုံးခဲ့ပါသနည်း။

(က) တစ်ရက်လျှင် (၁)နာရီထက် နည်း၍

(ခ) (၁)ရက်လျှင် (၁)နာရီမှ (၂)နာရီ

(ဂ) (၁)ရက်လျှင် (၃)နာရီမှ (၄)နာရီ

(ဃ) (၁)ရက်လျှင် (၅)နာရီမှ (၆)နာရီ

(င) (၁)ရက်လျှင် (၇)နာရီမှ (၈)နာရီ

(စ) (၁)ရက်လျှင် (၈)နာရီထက် ပို၍

နောက်ထပ် မေးခွန်း(၂)ခုသည် သင်၏ ကျောင်းသွား/ကျောင်းပြန်နှင့် ပတ်သက်သည့်မေးခွန်းများ ဖြစ်ပါသည်။

၆၆။ လွန်ခဲ့သော (၇)ရက်အတွင်း၊ ကျောင်းသွားနှင့်ကျောင်းပြန်တွင် ခြေလျင်လျှောက်ခြင်း (သို့မဟုတ်) စက်ဘီးစီးခြင်း ဘယ်နှစ်ရက် ရှိခဲ့ပါသနည်း။

(က) တစ်ရက်မျှ မရှိပါ။

(ခ) (၁)ရက်

(ဂ) (၂)ရက်

(ဃ) (၃)ရက်

(င) (၄)ရက်

(စ) (၅)ရက်

(ဆ) (၆)ရက်

(ဇ) (၇)ရက်

၆၇။ လွန်ခဲ့သော (၇)ရက်အတွင်း၊ ကျောင်းသွားခြင်းနှင့် ကျောင်းပြန်ခြင်းအတွက် များသောအားဖြင့် တစ်ရက်လျှင် အချိန်မည်မျှ အသုံးပြုပါသနည်း။ (အိမ်နှင့်ကျောင်း အသွား/အပြန် အတွက် အသုံးပြုရသည့် အချိန်အားလုံးကို ပေါင်းတွက်ပါ။)

- (က) တစ်ရက်လျှင် (၁၀)မိနစ်ထက် နည်း၍
- (ခ) (၁)ရက်လျှင် (၁၀)မိနစ် မှ (၁၉)မိနစ်
- (ဂ) (၁)ရက်လျှင် (၂၀)မိနစ် မှ (၂၉)မိနစ်
- (ဃ) (၁)ရက်လျှင် (၃၀)မိနစ် မှ (၃၉)မိနစ်
- (င) (၁)ရက်လျှင် (၄၀)မိနစ် မှ (၄၉)မိနစ်
- (စ) (၁)ရက်လျှင် (၅၀)မိနစ် မှ (၅၉)မိနစ်
- (ဆ) (၁)ရက်လျှင် (၆၀)မိနစ် နှင့် အထက်

နောက်ထပ်မေးခွန်း(၅)ခုသည် သင်၏ကျောင်းနှင့်အိမ်အတွေ့အကြုံရခြင်းများနှင့် ပတ်သက်သည့် မေးခွန်းများ ဖြစ်ပါသည်။

၆၈။ လွန်ခဲ့သောရက်ပေါင်း(၃၀)အတွင်း၊ ခွင့်ပြုချက်မရှိပဲ အတန်း/ကျောင်းပျက်သည့်ရက် မည်မျှ ရှိခဲ့ပါသနည်း။

- (က) တစ်ရက်မျှ မရှိပါ။
- (ခ) (၁)ရက် မှ (၂)ရက်
- (ဂ) (၃)ရက် မှ (၅)ရက်
- (ဃ) (၆)ရက် မှ (၉)ရက်
- (င) (၁၀)ရက် နှင့် အထက်

၆၉။ လွန်ခဲ့သောရက်ပေါင်း(၃၀)အတွင်း၊ သင့်ကျောင်းရှိ ကျောင်းသား/ကျောင်းသူအများစု ကြင်နာခြင်း / ကူညီခြင်း ဘယ်လောက် ရှိခဲ့ပါသနည်း။

- (က) ထိုကဲ့သို့ ကြင်နာခြင်း / ကူညီခြင်း လုံးဝ မရှိခဲ့ပါ။
- (ခ) ရှားရှားပါးပါး ကြင်နာခြင်း / ကူညီခြင်း ရှိခဲ့ပါသည်။
- (ဂ) တစ်ခါတစ်ရံ ကြင်နာခြင်း / ကူညီခြင်း ရှိခဲ့ပါသည်။
- (ဃ) အချိန်တော်တော်များများ ကြင်နာခြင်း / ကူညီခြင်း ရှိခဲ့ပါသည်။
- (င) အမြဲတမ်း ကြင်နာခြင်း / ကူညီခြင်း ရှိခဲ့ပါသည်။

၇၀။ လွန်ခဲ့သောရက်ပေါင်း(၃၀)အတွင်း၊ သင်၏မိဘ (သို့မဟုတ်) အုပ်ထိန်းသူများက သင်အိမ်စာ လုပ်/မလုပ် ဘယ်လောက် စစ်ဆေးခဲ့ပါသနည်း။

- (က) ထိုကဲ့သို့ စစ်ဆေးခြင်း လုံးဝ မရှိခဲ့ပါ။
- (ခ) ရှားရှားပါးပါး စစ်ဆေးခြင်း ရှိခဲ့ပါသည်။
- (ဂ) တစ်ခါတစ်ရံ စစ်ဆေးခြင်း ရှိခဲ့ပါသည်။
- (ဃ) အချိန်တော်တော်များများ စစ်ဆေးခြင်း ရှိခဲ့ပါသည်။
- (င) အမြဲတမ်း စစ်ဆေးခြင်း ရှိခဲ့ပါသည်။

၇၁။ လွန်ခဲ့သောရက်ပေါင်း(၃၀)အတွင်း၊ သင်၏မိဘ (သို့မဟုတ်) အုပ်ထိန်းသူများက သင်၏ ပြဿနာ / ပူပန်မှုများကို နားလည်မှု ဘယ်လောက် ပေးခဲ့ပါသနည်း။

- (က) ထိုကဲ့သို့ နားလည်ပေးခြင်း လုံးဝ မရှိခဲ့ပါ။
- (ခ) ရှားရှားပါးပါး နားလည်ပေးခဲ့ပါသည်။
- (ဂ) တစ်ခါတစ်ရံ နားလည်ပေးခဲ့ပါသည်။
- (ဃ) အချိန်တော်တော်များများ နားလည်ပေးခဲ့ပါသည်။
- (င) အမြဲတမ်း နားလည်ပေးခဲ့ပါသည်။

၇၂။ လွန်ခဲ့သောရက်ပေါင်း(၃၀)အတွင်း၊ သင်၏အားလပ်ချိန်များတွင် သင် မည်သည့်ကိစ္စများ လုပ်ဆောင်နေသည်ကို သင်၏မိဘ (သို့မဟုတ်) အုပ်ထိန်းသူများက ဘယ်လောက် အမှန်တကယ် သိရှိခဲ့ပါသနည်း။

- (က) ထိုကဲ့သို့သိရှိခြင်း လုံးဝ မရှိခဲ့ပါ။
- (ခ) ရှားရှားပါးပါး သိရှိခဲ့ပါသည်။
- (ဂ) တစ်ခါတစ်ရံ သိရှိခဲ့ပါသည်။
- (ဃ) အချိန်တော်တော်များများ သိရှိခဲ့ပါသည်။
- (င) အမြဲတမ်း သိရှိခဲ့ပါသည်။